

Ahawtho sai di Pang Pang

ပျော်တတ်တဲ့ပန်ပန်





Aai, a-awi, Pang Pang cih
Lau lyh u di.

ဖေရယ်မေရယ် ပန်ပန်ရယ်
တောင်ယာထဲကိုသွားပါတယ်။



Lau tyng di katyi,
kabaung raung hai ating vaw.

တောင်ယာထဲကိုရောက်လာတော့
ပြောင်းဖူးပင်ကိုတွေ့တာပေါ့။




Kabaung kawi khang,
lyh be dy.

ပြောင်းဖူးတွေကို ချိုးပြီးခါ
ဆက်လက်ထွက်လာတာ။



Vakung tyng dy lau,
Mawi capi ating vaw.

ချောင်းဆုံလေးကိုရောက်လာတော့
ငါးလေးတွေကိုတွေ့တာပေါ့။



Mawi capi neng khang
lyh tyng beh.

ငါးလေးတွေကို ဖမ်းပြီးခါ
ဆက်လက်ထွက်လာတာ။



Tuu thung tyng pu dy lau,
Tava acung acy ating.

တောတောင်ထဲကို ရောက်လာတော့
ငှက်မျိုးစုံကိုတွေ့တာပေါ့။



Tava acung acy tei khong khying
dy lau Ing vawih ai dy.

ငှက်မျိုးစုံကို ကြည့်ပြီးခါ
အိမ်ကိုပြန်တော့မှာ။



Ing kha thung ah tyng dy lau,
Mimi capi hai ating.

အိမ်ဝင်းထဲကိုရောက်လာတော့
ပူစီလေးကိုတွေ့တာပေါ့။



Mimi capi hai ating dy lau,
Mawi capi baca vaw.

ပူစီလေးကိုတွေ့တဲ့အခါ
ငါးလေးကျွေးတယ်ကွာ။



Kabaung byi khang ca,
Pang Pang ahaw tho.

ပြောင်းဖူးလေးတွေပြုတ်ကာစား
ပန်ပန် ပျော်တယ်တအား။



လီခမ် စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။



H.M FOUNDATION

